



ပြည်ထောင်စုလွှတ်တော်ရုံး

သုတေသနဌာန

ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်

မြန်မာနိုင်ငံ၏ စွန့်ဦးတီထွင်မှုဆိုင်ရာ အကြောင်းအရာများ

အကျဉ်းချုပ်

စွန့်ဦးတီထွင်မှုဆိုသည်မှာ ဈေးကွက်ဝင် ပိုမိုအသုံးတည့်သော နည်းပညာ၊ ထုတ်ကုန် ပစ္စည်းများ၊ ကုန်ထုတ်လုပ်ငန်း နှင့် ဝန်ဆောင်မှုများကို ဆန်းသစ်တီထွင်ဖန်တီးနိုင်မှုကို ဆိုသည်။ စွန့်ဦးတီထွင်သူတစ်ဦးအနေဖြင့် ကျန်းမာရေးကောင်းမွန်၍ ပညာရပ်ပိုင်းဆိုင်ရာများကို အစဉ်တစိုက် လေ့လာရမည့်အပြင် စွန့်ဦးတီထွင်မှု အရည်အချင်းများနှင့်လည်း ပြည့်စုံရပါမည်။ စွန့်ဦးတီထွင်သူ နှင့် စီးပွားရေးလုပ်ငန်းရှင် မတူညီပါ။

၂၀၁၈ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ စွန့်ဦးတီထွင်မှုအညွှန်းကိန်းအရ မြန်မာနိုင်ငံ၏ စွန့်ဦးတီထွင်မှု အညွှန်းကိန်းသည် ၁၄ ရာခိုင်နှုန်းဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် အနိမ့်ဆုံးနိုင်ငံဖြစ်ပါသည်။ ယခုအခါတွင် ဈေးကွက်စီးပွားရေး တံခါးများပွင့်လာသည့်အတွက် စွန့်ဦးတီထွင် လုပ်ငန်းရှင်များ အနေဖြင့် ပြည်တွင်း ပြည်ပ ဈေးကွက်များတွင် ယှဉ်ပြိုင်နိုင်ရန် အခွင့်အရေးများ ရရှိလာကြပြီ ဖြစ်ပါသည်။

စွန့်ဦးတီထွင်မှုသည် အစိုးရ၏ စီးပွားရေးမူဝါဒ ၁၂ ချက်အား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်သည့်အပြင် အခြားသော စီးပွားရေး၊ လူမှုရေးနှင့် ဆန်းသစ် တီထွင်မှုဆိုင်ရာ အကျိုးကျေးဇူးများကိုလည်း ရရှိစေပါသည်။

သုတေသနစာတမ်းတိုအမှတ် (၆၁)

မာတိကာ

အခန်း	အကြောင်းအရာ	စာမျက်နှာ
-	နိဒါန်း	၁
၁	စွန့်ဦးတီထွင်သူနှင့်၎င်း၏အဓိပ္ပာယ်	၁
၂	ကမ္ဘာလုံးဆိုင်ရာစွန့်ဦးတီထွင်မှုအညွှန်းကိန်းနှင့် စွန့်ဦးတီထွင်မှုဂေဟစနစ်	၃
၃	မဏ္ဍိုင် (၆) ခုနှင့်စပ်လျဉ်းသည့် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများ	၅
၄	စွန့်ဦးတီထွင်မှုမှရရှိနိုင်သည့် အကျိုးကျေးဇူးများ	၁၀
၅	မြန်မာနိုင်ငံစွန့်ဦးတီထွင်လုပ်ငန်းများအတွက် အနာဂတ်မျှော်မှန်းချက်	၁၃
၆	စွန့်ဦးတီထွင်မှုအပေါ် အမျိုးမျိုးသောအမြင်များ	၁၇
-	နိဂုံး	၁၉

မြန်မာနိုင်ငံ၏ စွန့်ခွေးတီထွင်မှုဆိုင်ရာ အကြောင်းအရာများ

နိဒါန်း

၁။ Entrepreneurship ဆိုသည်မှာ အင်္ဂလိပ် ဝေါဟာရဖြစ်ပြီး မြန်မာဘာသာအားဖြင့် စွန့်ခွေးတီထွင်ပညာရပ်သို့မဟုတ် စီးပွားရေးလုပ်ငန်းကို စွန့်ခွေးတီထွင် လုပ်ကိုင်သည့် ပညာရပ် ဖြစ်ပါသည်။¹ တစ်နည်းအားဖြင့် ဈေးကွက်ဝင် ပိုမိုအသုံးတည့်သော နည်းပညာ၊ ထုတ်ကုန် ပစ္စည်းများ၊ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုများကို ဆန်းသစ်တီထွင် ဖန်တီးနိုင်မှုကိုဆိုသည်။²

၂။ အမေရိကန်နိုင်ငံသား စီးပွားရေးခေါင်းဆောင် တစ်ဦးဖြစ်သူ Bill Gates ၏အဆိုအရ တီထွင်ဖန်တီးမှုမရှိပါက စီးပွားရေးပုံစံတစ်ခုမဖြစ်နိုင်ပါ။ စွန့်ခွေးတီထွင်မှု၏ သဘောသဘာဝသည် သမရိုးကျပုံစံများမှ အနည်းနှင့်အများမတူကွဲပြားပါသည်။ အများလုပ်သည့်အတိုင်း လိုက်လုပ်ပါက သူများနောက်လိုက်သာ ဖြစ်မည်ဖြစ်ပြီး ထိပ်တန်းအောင်မြင်မှုများမရရှိနိုင်ပါ။ ထို့ကြောင့် ကနဦးသူများ ရှိခဲ့စေကာမူ မိမိ၏ ကိုယ်ပိုင်တီထွင်ဖန်တီးမှုများနှင့် ပေါင်းစပ်၍ မတူအောင် ပိုမိုကောင်းမွန်အောင် ကြိုးစားဖန်တီးရမည် ဖြစ်ပါသည်။³

အခန်း (၁)

စွန့်ခွေးတီထွင်သူနှင့်၎င်း၏ အဓိပ္ပာယ်

၃။ အင်္ဂလိပ်ဝေါဟာရ Entrepreneur ကို စွန့်ခွေးတီထွင်သူ၊ စွန့်ထွင်ဦးစီးသူ စသည်ဖြင့် မြန်မာ ပြန်ဆိုကြပါသည်။ အနက်အဓိပ္ပာယ်မှာ စီးပွားရေးလုပ်ငန်းများကို စွန့်စားတီထွင် ဦးစီးဆောင်ရွက် ကြသူများဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် Entrepreneur တို့သည် အရေးပါကြောင်း၊ နိုင်ငံတစ်ခု စီးပွားရေးဖွံ့ဖြိုးတိုးတက်သည်ဟုဆိုရာတွင် တဖြည်းဖြည်း တညီ တညာတိုးတက်ခြင်း သဘောမဟုတ်ဘဲ ခုန်ကူးပြောင်းလဲတတ်သည့် ဒိုင်းနမစ်သဘောရှိကြောင်း၊ ယင်းကဲ့သို့သော အပြောင်းအလဲမျိုးကို ဦးဆောင်ဖန်တီးသူမှာ Entrepreneur တို့ပင်ဖြစ်ကြောင်း ဩစတြီးယားစီးပွားရေးပညာရှင်တစ်ဦးဖြစ်သည့် ရွန်းပီတာ (Joseph A. Schumpeter) က ဆိုခဲ့ ပါသည်။⁴

¹ ရဲမြင့်(စွန့်ခွေးတီထွင်) ၊ သူ့လိုမျိုးမဖြစ်အောင်၊ Available from: <http://snownightmare.weebly.com> [viewed 2-8-2018]
² အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ ၂၀၁၅ ခုနှစ်၊ ဧပြီလ ၉ ရက်၊ အခန်း (၁)၊ အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်၊ ပုဒ်မ ၂ (ဏ)
³ Bill Gates ပြောတဲ့စွန့်ခွေးတီထွင်မှုသင်ခန်းစာ ၊ Available from <https://www.mmbookcity.com> [viewed 2-8-2018]
⁴ အယ်ဒီတာ့အဘော်၊ စွန့်ခွေးတီထွင်သူများ အားကောင်းလာရေး ရေခံမြေခံကောင်းများ ထူထောင်ပေးဖို့လို၊ မြန်မာ့အလင်း သတင်းစာ၊ ၁၁-၁၂-၂၀၁၇၊ စာ-၂

၄။ ၎င်းပညာရှင်၏ အဆိုအမိန့်အရ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး ခေတ်နောက်ကျနေသည့် အခြေအနေမှ ရုန်းမထွက်နိုင်သည့် သံသရာစက်ဝန်းသည် သာမန်အတိုင်းဆိုပါက ကရွတ်ကင်း လျှောက်သဖွယ်လှည့်ပတ်နေတတ်ပြီး စွန့်ဦးတီထွင်သူတို့က အတွေးအခေါ်သစ်၊ လုပ်နည်းကိုင်နည်း အသစ်များဖြင့် စီးပွားရေးဝန်းကျင်သစ်ကို ဖန်တီးကာ တည်ဆဲအနေအထားကို ဖောက်ထွက်ခြင်း အားဖြင့် စီးပွားရေးတိုးတက်မှုကို ရရှိစေနိုင်သည်ဟု ဆိုပါသည်။ စွန့်ဦးတီထွင်သူများ၏ တီထွင်မှု များမှာ အကျိုးအမြတ်ကို ဖြစ်ထွန်းစေသည့် တီထွင်မှု (Profitable Innovations) များဖြစ်ပြီး စွန့်ဦးတီထွင်သူများ အားကောင်းခြင်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးမှုအတွက် အမှန်တကယ်လိုအပ်သော ကနဦးအခြေအနေတစ်ရပ် ဖြစ်သည်ဟုလည်းဆိုသည်။ စွန့်စားခြင်း၊ တီထွင်ခြင်းတို့သည် လူငယ်တို့၏ စရိုက်လက္ခဏာများတွင်ပါဝင်သည်။⁵

စွန့်ဦးတီထွင်သူတစ်ဦးရှိရမည့် အရည်အချင်းများ

၅။ စွန့်ဦးတီထွင်သူတစ်ဦးတွင်ရှိရမည့် ယေဘုယျ အရည်အချင်းများမှာ အောက်ပါတိုင်း ဖြစ်ပါသည်-

- (က) သတင်းအချက်အလက်များ ရှာဖွေစူးစမ်းခြင်း Information Seeking
- (ခ) အခွင့်အလမ်းရှာဖွေခြင်း Opportunity Seeking
- (ဂ) တီထွင်ဆန်းသစ်မှု ဖန်တီးနိုင်စွမ်းရှိခြင်း Innovative and Creativity
- (ဃ) မိမိကိုယ်ကို ယုံကြည်မှုရှိခြင်း Self Confidence
- (င) ဆုံးဖြတ်ချက် ပြတ်သားခြင်း Decision Making
- (စ) အခက်အခဲ မျှော်မှန်းခြင်း Risk
- (ဆ) တာဝန်ယူစိတ်ရှိခြင်း Responsibility Acceptance
- (ဇ) မဆုတ်မနစ်ကြိုးစားခြင်း Persistence
- (ဈ) အရှုံးများမှ လေ့လာသင်ယူခြင်း Learning from Failures
- (ည) ပွင့်လင်းမှုနှင့် ဆက်ဆံရေးကောင်းမွန်ခြင်း Extroversion
- (ဋ) လိုရာပန်းတိုင်သို့ ရောက်အောင်သွားခြင်း Focus of Self-Control⁶

⁵ အယ်ဒီတာ့အာဘော်၊ စွန့်ဦးတီထွင်သူများ အားကောင်းလာရေး ရေခံမြေခံကောင်းများ ထူထောင်ပေးဖို့လို၊ မြန်မာ့အလင်း သတင်းစာ၊ ၁၁-၁၂-၂၀၁၇၊ စာ-၂

⁶ မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၊ အဖွဲ့ဝင်၊ ဒေါက်တာ မေပြည့်စုံကြွယ်၊ စွန့်ဦးတီထွင်ခြင်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၊ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အစီအစဉ်၊ ၂-၃၊ နိုဝင်ဘာလ ၊ ၂၀၁၆ ခုနှစ်၊ ရီနိုဟိုတယ်၊ ရန်ကုန်။

အခန်း (၂)

ကမ္ဘာလုံးဆိုင်ရာ စွန့်ဦးတီထွင်မှုအညွှန်းကိန်း နှင့် စွန့်ဦးတီထွင်မှု ဂေဟစနစ်

ကမ္ဘာလုံးဆိုင်ရာစွန့်ဦးတီထွင်မှုအညွှန်းကိန်း (Global Entrepreneurship Index)

၆။ ကမ္ဘာလုံးဆိုင်ရာ စွန့်ဦးတီထွင်မှုအညွှန်းကိန်းဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအတွင်းရှိ စွန့်ဦးတီထွင်မှု ဂေဟစနစ် ဖွံ့ဖြိုးမှုအတိုင်းအတာကို ညွှန်ပြသည့်အရာဖြစ်ပါသည်။⁷

၇။ စွန့်ဦးတီထွင်မှုအညွှန်းကိန်းကို အောက်ပါအချက်များဖြင့်တိုင်းတာပါသည်-

- | | | |
|-----|--------------------------------------------------------------|---------------------------|
| (က) | အခွင့်အလမ်းရရှိမှု | Opportunity Perception |
| (ခ) | စီးပွားရေးလုပ်ငန်းအသစ်ဆောင်ရွက်ရန်
ကျွမ်းကျင်မှုအရည်အသွေး | Startup Skills |
| (ဂ) | အခက်အခဲလက်ခံနိုင်မှု | Risk Acceptance |
| (ဃ) | ကွန်ယက်ချိတ်ဆက်မှု | Networking |
| (င) | စွန့်ဦးတီထွင်ယဉ်ကျေးမှု | Cultural Support |
| (စ) | လုပ်ငန်းအသစ်လုပ်ကိုင်ရန်အခွင့်အလမ်း | Opportunity Startup |
| (ဆ) | နည်းပညာစိတ်ဝင်စားမှု | Technology Absorption |
| (ဇ) | လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင်
ဆောင်ရွက်ခြင်း | Human Capital |
| (ဈ) | ပြိုင်ဆိုင်မှု | Competition |
| (ည) | ဆန်းသစ်တီထွင်မှု | Product Innovation |
| (ဋ) | ဆန်းသစ်တီထွင်မှုအသုံးချခြင်း | Process Innovation |
| (ဌ) | စီးပွားရေးလုပ်ငန်းကြီးထွားလာစေခြင်း | High Growth |
| (ဍ) | နိုင်ငံတကာသို့ ထိုးဖောက်ဝင်ရောက်ခြင်း | Internationalization |
| (ဎ) | ငွေကြေးအရင်းအနှီးအခက်အခဲ | Risk Capital ⁸ |

⁷ The Global Entrepreneurship and Development Institute, Global Entrepreneurship index 2018, Washington, D.C., USA, pg-3 Available from <https:// thegedi.org> [viewed 25-7-2018]

⁸ Ibid pg-33-35

၂၀၁၈ ခုနှစ်၊ အာဆီယံနိုင်ငံများ၏ ကမ္ဘာလုံးဆိုင်ရာ စွန့်ဦးတီထွင်မှုအညွှန်းကိန်း

စဉ်	နိုင်ငံ	ကမ္ဘာလုံးဆိုင်ရာစွန့်ဦးတီထွင်မှု အညွှန်းကိန်း
၁	စင်ကာပူ	၅၃%
၂	ဘရူနိုင်းဒါရူဆလမ်	၃၄%
၃	မလေးရှား	၃၃%
၄	ထိုင်း	၂၇%
၅	ဖိလစ်ပိုင်	၂၄%
၆	ဗီယက်နမ်	၂၃%
၇	အင်ဒိုနီးရှား	၂၁%
၈	လာအို	၁၈%
၉	ကမ္ဘောဒီးယား	၁၈%
၁၀	မြန်မာ	၁၄% ^၉


စွန့်ဦးတီထွင်မှုဂေဟစနစ်

၈။ စွန့်ဦးတီထွင်မှုဂေဟစနစ်ဆိုသည်မှာ ဒေသတွင်းစွန့်ဦးတီထွင်မှုအပေါ် သက်ရောက်မှုရှိသော လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ ပတ်ဝန်းကျင်ကို ဆိုလိုပါသည်။ အမေရိကန်ပြည်ထောင်စု ဘပ်ဆန်ကောလိပ်မှ ကမ္ဘာ့ရှေ့ပြေးစွန့်ဦးတီထွင်မှုဘာသာရပ်ပညာရှင် ပရော်ဖက်ဆာ ဒယ်နီယယ် အိုင်းဆန်းဘက်၏ သုတေသနပြုလုပ်ချက်များအရ စွန့်ဦးတီထွင်မှုဂေဟစနစ်အပေါ် လွှမ်းမိုးသော အဓိက မဏ္ဍိုင် (၆) ခု ရှိပါသည်။ ယင်းတို့မှာ-

- (က) မူဝါဒရေးဆွဲခြင်း Policy
- (ခ) ဘဏ္ဍာရေးအကူအညီများပေးခြင်း Finance
- (ဂ) ယဉ်ကျေးမှုတစ်ရပ်တည်ဆောက်ခြင်း Culture
- (ဃ) လိုအပ်သည့်အထောက်အပံ့များပေးခြင်း Support

^၉ The Global Entrepreneurship and Development Institute, Global Entrepreneurship index 2018, Washington, D.C., USA, pg-7 Available from <https:// thegedi.org> [viewed 25-7-2018]

- (င) လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်း Human Capital
- (စ) ဈေးကွက်များရရှိအောင်ဆောင်ရွက်ခြင်း Markets¹⁰



အခန်း (၃)

မဏ္ဍိုင် (၆) ခု နှင့် စပ်လျဉ်းသည့် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများ

မဏ္ဍိုင် (၁) ဘက်စုံပါဝင်သည့် စွန့်ဦးတီထွင်မှုဝါဒ အကောင်အထည်ဖော်ခြင်း

၉။ မြန်မာနိုင်ငံအနေဖြင့် ဘက်စုံပါဝင်သည့် စွန့်ဦးတီထွင်မှုဝါဒ တစ်ရပ်လိုအပ်ပါသည်။ မူဝါဒများသည် စွန့်ဦးတီထွင်လုပ်ငန်းများတည်ထောင်မှုနှင့် လည်ပတ်မှုတို့အား လျင်မြန်စွာ တိုးတက်စေနိုင်သလို အဟန့်အတားလည်းဖြစ်စေနိုင်ပါသည်။ ယေဘုယျစီးပွားရေးလုပ်ငန်းအတွက် အဆင်ပြေစေသည့် မူဝါဒများသည် စွန့်ဦးတီထွင်လုပ်ငန်းများအတွက် အထောက်အကူဖြစ်စေသော်လည်း စွန့်ဦးတီထွင် လုပ်ငန်းများအားအဓိက ထားသည့်ပြုပြင်ပြောင်းလဲမှုများသည်လည်း အခရာ ကျပါသည်။¹¹

¹⁰ Zeger Van de Wiele, Entrepreneurial Ecosystems,pg-31, Available from <https://lib.ugent.be> [viewed 26-7-2018]
¹¹ မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၊ စွန့်ဦးတီထွင်မှု၊ အားလုံးပါဝင်၍ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်သော မြန်မာနိုင်ငံအတွက်သော့ချက် မူဝါဒစာတမ်း၊ ဒုတိယအကြိမ်၊ ၂၀၁၆ ခုနှစ် အောက်တိုဘာလ၊ စာ-၆၈

၁၀။ သို့ရာတွင် လက်ရှိအနေအထားအရ ပြည်သူ့ဝန်ထမ်းအများစုအနေဖြင့် စွန့်ခွာတီထွင် လုပ်ငန်းများအကြောင်းနှင့် ၎င်းတို့၏ အရေးပါပုံကို သဘောပေါက်မှု အားနည်းနေသေးသည်။ စွန့်ခွာတီထွင် လုပ်ငန်းများ၏တန်ဖိုးကို ရှင်းလင်းစွာနားလည်လက်ခံခြင်း မရှိပါက စွန့်ခွာတီထွင်လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးရန်အတွက် ကံတရားနှင့် တစ်ဦးတစ်ယောက်ချင်း၏ စွမ်းအင်ကိုသာ အားကိုးရပါလိမ့်မည်။ တစ်နိုင်ငံလုံးအနေဖြင့် ဖွံ့ဖြိုးရန် စနစ်တကျဖန်တီးယူရမည်ဖြစ်သောကြောင့် ဘက်စုံပါဝင်သည့် စွန့်ခွာတီထွင်မှု မူဝါဒတစ်ရပ်လိုအပ်ပြီး အားလုံးပူးပေါင်းပါဝင်ဆွေးနွေးခြင်းဖြင့် ရေးဆွဲတည်ဆောက် အကောင်အထည်ဖော်ကြရမည်ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရဘက်မှလည်း စွန့်ခွာတီထွင် လုပ်ငန်းများနှင့် ၎င်းတို့မှရရှိသော အကျိုးကျေးဇူးများအားသိရှိနားလည်ပြီး မြှင့်တင်ပေးခြင်း၊ စွန့်ခွာတီထွင် လုပ်ငန်းရှင်များမှ လက်ရှိကြုံတွေ့နေရသော အခက်အခဲများကို ဖြေရှင်းရန် ကြိုးစားပေးခြင်းတို့ ပြုလုပ်ရန် လိုအပ်ပါသည်။¹²

မဏ္ဍိုင် (၂) ငွေကြေးအခွင့်အလမ်းရရှိခြင်း

၁၁။ စွန့်ခွာတီထွင်မှုလုပ်ငန်းတစ်ခုတည်ထောင်ရာတွင် သို့မဟုတ် အောင်မြင်သော စွန့်ခွာတီထွင် လုပ်ငန်းတစ်ခုခုထွင်ရာတွင် ငွေကြေးအခွင့်အလမ်းမရရှိခြင်းသည် အဓိက အတားအဆီးဖြစ်ပါသည်။ စွန့်ခွာတီထွင်လုပ်ငန်းစုအများစုသည် လုပ်ငန်းစတင်သည့် အချိန်နှင့်လုပ်ငန်း ပိုမိုကြီးမားလာသည့် အချိန်များတွင်ငွေကြေးအတားအဆီးများ ကြုံတွေ့ရလေ့ရှိသည်။ အမြတ်ရရှိနေပြီး ဖြစ်သော လုပ်ငန်းများပင်လျှင် ရုတ်တရက် လုပ်ငန်း လည်ပတ်ငွေ ရပ်တန့်သွားပါက လုပ်ငန်း ရပ်ဆိုင်း သွားရနိုင်သည်။¹³

၁၂။ စက်ရုံနှင့်စက်ပစ္စည်းတွင် ရင်းနှီးမြှုပ်နှံခြင်း၊ သယ်ယူပို့ဆောင်ရေး၊ ကုန်ကြမ်းများ ဝယ်ယူခြင်း၊ ကုန်ချောများလက်ဝယ်တွင်သိုလှောင်ခြင်း၊ ဝန်ထမ်းများအား လေ့ကျင့်သင်ကြားပေးခြင်း၊ ဈေးကွက် မြှင့်တင်ခြင်းနှင့်ဖောက်သည်များအား အကြွေးပေးရောင်းချခြင်း အစရှိသဖြင့် စရိတ်စကပေါင်း များစွာကို ကျခံနိုင်ရန်အတွက် ငွေကြေးရယူနိုင်မည့်အခွင့်အရေးများလိုအပ်ပါသည်။ အိမ်ခြံမြေ ငှားရမ်းမည်ဆိုပါကလည်း ၁၂ လစာ ကြိုတင်ငွေပေးသွင်းရခြင်းကြောင့် ဤစရိတ်သည် တည်ထောင်ခါစ လုပ်ငန်းများအတွက် ကြီးမားသော ဝန်ထုပ်ဝန်ပိုး ဖြစ်စေနိုင်ပါသည်။ ငွေကြေးကဏ္ဍ ဖွံ့ဖြိုးသော နိုင်ငံများတွင်မူ စွန့်ခွာတီထွင် လုပ်ငန်းရှင်များသည် ရှေ့ဆောင်လမ်းပြရင်းနှီးမြှုပ်နှံသူများ (Angel Investors)၊ အသေးစား ငွေကြေးအဖွဲ့အစည်းများ၊ စတင်မြှုပ်နှံသည့် အရင်းအနှီးများ (Venture Capital)၊ ပုဂ္ဂလိကဘဏ်များ၊ အပေါင်စနစ်နှင့် အခြားနည်းလမ်းပေါင်းစုံတို့မှ ငွေကြေးအခွင့်အလမ်းများ

¹² မြန်မာနိုင်ငံလူငယ်စွန့်ခွာတီထွင်လုပ်ငန်းရှင်များအသင်း၊ စွန့်ခွာတီထွင်မှု၊ အားလုံးပါဝင်၍ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်သော မြန်မာနိုင်ငံအတွက်သော့ချက် မူဝါဒစာတမ်း၊ ဒုတိယအကြိမ်၊ ၂၀၁၆ ခုနှစ် အောက်တိုဘာလ၊ စာ-၆၈
¹³ Ibid, စာ- ၄၆

ရရှိနိုင်သည်။ ထိရောက်သော ငွေကြေးဝန်ဆောင်မှုများရှိခြင်းနှင့် ငွေကြေးစုဆောင်းနိုင်မှု အခွင့်အလမ်းများ ထားရှိပေးခြင်းတို့သည်လည်း များစွာအရေးကြီးပါသည်။¹⁴

၁၃။ လက်ရှိအခြေအနေအရ မြန်မာနိုင်ငံရှိ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၏ ငွေကြေးလိုအပ်ချက် များကို ဖြည့်ဆည်းပေးနိုင်သည့် ငွေကြေးဆိုင်ရာအဖွဲ့အစည်းများနှင့် ဝန်ဆောင်မှုများသည် မရှိ သလောက် နည်းပါးနေပါသည်။ ပုံသေအတိုးနှုန်းကန့်သတ်ချက်များ၊ အပေါင်ခံပစ္စည်း ကန့်သတ် ချက်များ၊ နိုင်ငံတကာနည်းစနစ်အရ စီးပွားရေးလုပ်ငန်းများ၏ ဆုံးရှုံးနိုင်ခြေကို တွက်ချက် နိုင်စွမ်းမရှိခြင်းများကြောင့် ပုဂ္ဂလိက ဘဏ်များဘက်မှ စွန့်ဦးတီထွင်လုပ်ငန်းရှင်များအား ချေးငွေ ထုတ်ပေးရန် အခက်အခဲများရှိနေပါသည်။¹⁵

မဏ္ဍိုင် (၃) စွန့်ဦးတီထွင်ယဉ်ကျေးမှုဖန်တီးခြင်း

၁၄။ ခေတ်အဆက်ဆက်ချမှတ်ခဲ့သော တရားစီရင်ရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံရေးနှင့်စီးပွားရေးမူဝါဒ များတွင်စွန့်ဦးတီထွင်လုပ်ငန်းများနှင့်ပတ်သက်၍ အထောက်အပံ့ဖြစ်စေရန် ထည့်သွင်း စဉ်းစား ခြင်း မရှိခဲ့ပါ။ လူ့အဖွဲ့အစည်းအသိုင်းအဝိုင်းတစ်ခုတွင် နိုင်ငံရေး၊ လူမှုရေးအရ စွန့်ဦးတီထွင် လုပ်ငန်း များအား အားပေးအားမြှောက်ပြုသည့်လေ့ရှိလျှင် စွန့်ဦးတီထွင်သူများအနေဖြင့် လုပ်ငန်း အသစ် များစတင်ရန်၊ ရင်းနှီးမြှုပ်နှံမှုနှင့်ဂုဏ်သိက္ခာပိုင်းဆိုင်ရာ စွန့်စားမှုများကို ပြုလုပ်ရန် ဆုံးရှုံးမှုများကို ရင်ဆိုင်ရန်ပိုမိုလွယ်ကူစေသည်။ စွန့်ဦးတီထွင်မှု လုပ်ငန်းများစစ်တမ်းနှင့် အင်တာဗျူးများအရ စွန့်ဦးတီထွင်လုပ်ငန်းရှင်များသည် မိသားစုနှင့် မိတ်ဆွေများထံမှ ငွေကြေးအရင်းအနှီးနှင့် စိတ်ဓာတ် ပိုင်းဆိုင်ရာ အားပေးထောက်ပံ့မှုများ ရရှိကြပါသည်။ ဤသည်မှာ စွန့်ဦးတီထွင်လုပ်ငန်းများ တည်ထောင်ရန်အတွက် ကောင်းမွန်သည့်အခြေအနေ ဖြစ်သော်လည်း အခြားတစ်ဖက်တွင် လူမှု အသိုင်းအဝိုင်းအနေဖြင့် အောင်မြင်သည့် စီးပွားရေးလုပ်ငန်းကြီးများသည် မတရားသဖြင့် အခွင့်အရေး ရယူကြသူ များသည်ဟု သံသယများရှိကြပါသည်။¹⁶

မဏ္ဍိုင် (၄) စွန့်ဦးတီထွင်လုပ်ငန်းများအား ပံ့ပိုးသည့်ကွန်ယက်များတည်ဆောက်ခြင်း

၁၅။ စွန့်ဦးတီထွင်မှုအများဆုံးတွေ့ရသော နိုင်ငံများတွင် စွန့်ဦးတီထွင်မှု ဂေဟစနစ် အားကောင်း ကြောင်း တွေ့ရှိရပြီးတက်ကြွစွာ ပံ့ပိုးကူညီမှုပြုနေသည့် အဖွဲ့များစွာ ပါဝင်ကြောင်းတွေ့ရှိရသည်။ အဆိုပါ ကွန်ယက်များတွင် စွန့်ဦးတီထွင်မှု ရက်သတ္တပတ်ကျင်းပသူများ၊ စွန့်ဦးတီထွင်မှု လေ့ကျင့် သင်ကြားပေးသောအစီအစဉ်များ၊ နည်းပြအကြံပေးလမ်းညွှန်သူ (mentor) များ၊ ရှေ့ဆောင်လမ်းပြ

¹⁴ မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၊ စွန့်ဦးတီထွင်မှု အားလုံးပါဝင်၍ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်သော မြန်မာနိုင်ငံအတွက်သော့ချက် မူဝါဒစာတမ်း၊ ဒုတိယအကြိမ်၊ ၂၀၁၆ ခုနှစ် အောက်တိုဘာလ၊ စာ-၄၆-၄၇
¹⁵ Ibid, စာ-၄၇
¹⁶ Ibid, စာ-၆၃

ရင်းနှီးမြှုပ်နှံသူများ၊ ဖေးမကူညီတတ်သူများ (Incubators)၊ တိုးတက်မှုအရှိန် မြှင့်တင်ပေးသူများ (Accelerators)၊ ငွေကြေးအဖွဲ့အစည်းများ၊ စာရင်းကိုင်များ၊ အကြံပေးများ၊ စိတ်တူကိုယ်တူ ဖွဲ့စည်းထားသည့် ထောက်ပံ့ရေးကွန်ယက်များ (peer-to networks) နှင့် ပညာရေးအဖွဲ့အစည်းများ စသည်တို့ များစွာပါဝင်ပါသည်။ အဆိုပါ ကွန်ယက်များနှင့် အထောက်အကူပေးသည့် အဖွဲ့အစည်း များမှ စွန့်ဦးတီထွင်သူများအတွက် စိတ်ဓါတ်ခွန်အားမြှင့်တင်ပေးခြင်း၊ ငွေကြေးနှင့် အရင်းအမြစ် အခွင့်အလမ်းများရရှိစေခြင်း၊ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု အရည်အချင်းများရရှိစေခြင်း၊ အကြံဉာဏ်များပေးခြင်းတို့ပြုလုပ်ပေးပါသည်။ မြန်မာနိုင်ငံတွင် ယခင်က ထိုကဲ့သို့သောကွန်ယက် များနှင့် အထောက်အကူပေးသည့် အဖွဲ့အစည်းများ မရှိခဲ့သော်လည်း ယခုအခါတွင် ရန်ကုန်မြို့နှင့် အခြားဒေသအနည်းငယ်၌ စတင်ပေါ်ပေါက်လာပြီ ဖြစ်ပါသည်။ သို့ရာတွင် ဤသည်မှာ အစပင် ရှိသေး၍ ပိုမိုထိရောက်၍ ကျယ်ပြန့်သည့် အထောက်အပံ့ ကွန်ယက်များပေါ်ပေါက်လာစေရန်နှင့် ဒေသတွင်း အခြားနိုင်ငံများ၌ တွေ့ရှိရသည့် ပိုမိုခေတ်မီသည့် ဂေဟစနစ် ပေါ်ပေါက်လာစေရန် များစွာ ကြိုးပမ်းရဦးမည် ဖြစ်ပါသည်။¹⁷

မဏ္ဍိုင် (၅) လူ့စွမ်းအားအရင်းအမြစ်တည်ဆောက်မြှင့်တင်ပေးခြင်း

၁၆။ စွန့်ဦးတီထွင်လုပ်ငန်းများမှ မိမိတို့လိုအပ်သည့် လုပ်ရည်ကိုင်ရည်နှင့် အသိပညာ ဗဟုသုတ များရှိသည့်ဝန်ထမ်းများ၊ ဝန်ဆောင်မှုပေးသူများ မငှားနိုင်ပါက လုပ်ငန်းဖွံ့ဖြိုးမှုနှင့် ယှဉ်ပြိုင်နိုင်စွမ်း တို့ ကျဆင်းသွားနိုင်သည်။ စွန့်ဦးတီထွင်လုပ်ငန်းရှင်များအတွက် ၎င်းတို့၏ လုပ်ငန်းများ တိုးတက် အောင်မြင်ရန်လိုအပ်သော လူ့စွမ်းအားအရင်းအမြစ်များကို ရှာဖွေရရှိရန် အခက်အခဲများစွာ ရှိနေ ပါသည်။¹⁸

၁၇။ အခြားအာဆီယံနိုင်ငံများနှင့် ယှဉ်လျှင်ပင် မြန်မာ နိုင်ငံ သည် ပညာရေး၊ ဘာသာစကား၊ ပညာရေးတွင် ရင်းနှီးမြှုပ်နှံသော နိုင်ငံတကာကုမ္ပဏီများ၊ စွန့်ဦးတီထွင်လုပ်ငန်း သင်တန်းများနှင့် နိုင်ငံတကာအသိပညာရှင်နှင့် အတတ်ပညာရှင်များ အစရှိသည်တို့တွင် များစွာနောက်ကျ ကျန်နေသည်။ ထို့အပြင် ပညာတတ်မြောက်များစွာလည်း တိုင်းပြည်မှ ထွက်ခွာသွားကြသဖြင့် အင်ဂျင်နီယာ၊ ဘာသာစကား၊ ကုန်စည်ဒီဇိုင်း၊ ကွန်ပျူတာ အစရှိသည့်ဘာသာရပ်များတွင် တတ်ကျွမ်းသူနည်းပါး ကြသည်။ အစိုးရကျောင်းများအနေဖြင့် သင်ထောက်ကူပစ္စည်းများ၊ အခြေခံအဆောက်အအုံများ၊ ကောင်းမွန်စွာလေ့ကျင့်သင်ကြားပေးထား၍ ထိုက်သင့်သည့် လစာရရှိကြသည့်ဆရာဆရာမများ ထားရှိရန်အတွက် ငွေကြေးအထောက်အပံ့ များစွာလိုအပ်လျက်ရှိပါသည်။ ကျောင်းသူ ကျောင်းသား

¹⁷ မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၊ စွန့်ဦးတီထွင်မှု အားလုံးပါဝင်၍ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်သော မြန်မာနိုင်ငံအတွက်သော့ချက် မူဝါဒစာတမ်း၊ ဒုတိယအကြိမ်၊ ၂၀၁၆ ခုနှစ် အောက်တိုဘာလ၊ စာ-၆၀
¹⁸ Ibid, စာ-၅၅

များသည် လိုအပ်သည့် အရည်အချင်းများ မပြည့်မီသည့်အပြင် ပညာရေးတွင် စွန့်ခွဲတီထွင် ပညာရပ်သင်ကြားမှုသည်လည်း ရှားပါးပါသည်။ အချို့သော ပုဂ္ဂလိကသင်တန်းကျောင်းများနှင့် NGO များမှ အခြေခံပညာရေးနှင့် စွန့်ခွဲတီထွင်မှု နှင့်ပတ်သက်သည့် သင်တန်းများပေးလာ သော်လည်း ၎င်းသင်တန်းများသည် ရန်ကုန်မြို့ပြင်ပတွင် မရှိသလောက် ရှားပါးပါသည်။ ထို့အပြင် လုံလောက်သည့် သင်တန်းဆင်းအရေအတွက်လည်းမရှိပါ။ အစိုးရမှ ပညာရေး၏ ချို့ယွင်းချက် များကို နားလည်သိရှိထားသဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန် အာရုံစိုက် လုပ်ဆောင် နေသော်လည်း ပြင်ဆင်စရာ မြောက်များစွာရှိနေသည့်အပြင် အဟန့်အတားများလည်း များစွာ ကြုံတွေ့နေရပါသည်။¹⁹

မဏ္ဍိုင် (၆) ဈေးကွက်အခွင့်အလမ်းရရှိခြင်း

၁၈။ ခေတ်အဆက်ဆက် တံခါးပိတ်စီးပွားရေးမူဝါဒများနှင့် အစိုးရမှ တင်းကျပ်စွာ ချုပ်ကိုင်ထား မှုတို့ကြောင့် မြန်မာနိုင်ငံ၏ စွန့်ခွဲတီထွင်သူများသည် ပြည်ပတင်သာမက ပြည်တွင်းမှာပင် ဈေးကွက် ထိုးဖောက်ရန်နှင့် လွတ်လပ်စွာ ကူးသန်းရောင်းဝယ်နိုင်ရန် အဟန့်အတားဖြစ်ခဲ့ရပြီး လုပ်ငန်းများ တည်ထောင်နိုင်ရန် အခက်အခဲဖြစ်နေပါသည်။ မျက်နှာသာပေးထားခြင်း ခံရသော ကုမ္ပဏီလုပ်ငန်း ကြီးများအနေဖြင့် ကုန်ကြမ်းများနှင့် ဈေးကွက်အခွင့်အလမ်းများရရှိပြီး နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများမှလည်း စီးပွားရေးကဏ္ဍများတွင် ထိန်းချုပ်ထားမှုကြောင့် လုပ်ငန်း အသေးများ အနေဖြင့် အကျိုးအမြတ်များသော စီးပွားရေးကဏ္ဍများအား ချဉ်းကပ်နိုင်ခြင်းမရှိပါ။ စွန့်ခွဲတီထွင် လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူဈေးကွက်ဖြစ်စေ၊ စီးပွားရေးလုပ်ငန်းအချင်းချင်း ရောင်းချခြင်းဖြစ်စေ၊ နိုင်ငံတကာ သို့မဟုတ် အစိုးရဈေးကွက်ဖြစ်စေ ပွင့်လင်းမြင်သာမှုရှိ၍ တရား မျှတသော ဈေးကွက်များကိုသာ လိုလားကြသည်။ ဈေးကွက်အခွင့်အလမ်းမရှိပါက စွန့်ခွဲတီထွင်မှုလည်း ရှိနိုင်မည်မဟုတ်ပါ။²⁰

၁၉။ ယခုအခါတွင် ဈေးကွက်တံခါးပွင့်လာပြီး စွန့်ခွဲတီထွင်လုပ်ငန်းရှင်များအနေဖြင့် ပြည်တွင်း ပြည်ပဈေးကွက်များတွင် ယှဉ်ပြိုင်နိုင်ရန် အခွင့်အရေးများရရှိလာကြသည်။ သို့ရာတွင် ဈေးကွက် အခွင့်အလမ်းရရှိမှု ပိုမိုမြှင့်တင်ရန်နှင့် လိုင်စင်ချထားပေးမှု၊ ဈေးကွက်လက်ဝါးကြီးအုပ်မှု အစရှိသည့် အဟန့်အတားများကို ဖြေလျော့ပေးရန် များစွာလုပ်ဆောင်ရဦးမည်ဖြစ်သည်။ အစိုးရမူဝါဒများ၊ ပုဂ္ဂလိက ကဏ္ဍဆိုင်ရာ လုပ်ဆောင်မှုများမှတစ်ဆင့် ဈေးကွက်အခွင့်အလမ်းများ ချဲ့ထွင်လာနိုင်သည်။ ဤသို့ ပြုလုပ်ရန်မှာ ဈေးကွက်အစိတ်အပိုင်းများအားလုံးကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။²¹

¹⁹ မြန်မာနိုင်ငံလူငယ်စွန့်ခွဲတီထွင်လုပ်ငန်းရှင်များအသင်း၊ စွန့်ခွဲတီထွင်မှု၊ အားလုံးပါဝင်၍ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်သော မြန်မာနိုင်ငံအတွက်သော့ချက် မူဝါဒစာတမ်း၊ ဒုတိယအကြိမ်၊ ၂၀၁၆ ခုနှစ် အောက်တိုဘာလ၊ စာ-၅၅-၅၆
²⁰ Ibid, စာ-၄၁
²¹ Ibid

အခန်း (၄)

စွန့်ဦးတီထွင်မှုမှရရှိနိုင်သည့် အကျိုးကျေးဇူးများ

၂၀။ စွန့်ဦးတီထွင်မှုသည် အစိုးရ၏ စီးပွားရေးမူဝါဒ ၁၂ ချက်အား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်သည့်အပြင် အခြားသောစီးပွားရေး၊ လူမှုရေးနှင့် ဆန်းသစ် တီထွင်မှုဆိုင်ရာ အကျိုးကျေးဇူးများကိုလည်း ရရှိစေပါသည်။²²

- ၂၁။ အစိုးရမှ ချမှတ်ထားသည့် စီးပွားရေးမူဝါဒ (၁၂) ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
 - (က) ပွင့်လင်းမြင်သာပြီး ကောင်းမွန်တောင့်တင်းသည့် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု စနစ် ဖြင့် ဘဏ္ဍာရေးအရင်းအမြစ်များ တိုးတက်ပွားများလာအောင် ဆောင်ရွက်ရန်၊
 - (ခ) နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ ပိုမိုအောင်မြင်စေရန် ဆောင်ရွက်ခြင်း၊ ပြုပြင် ပြောင်းလဲ လုပ်ကိုင်နိုင်ခြေရှိသော လုပ်ငန်းများကို ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲ လုပ်ဆောင်ခြင်းတို့အပြင် အလုပ်အကိုင်ရရှိရေးနှင့် စီးပွားရေးတိုးတက်မှုကို အထောက် အကူပြုသည့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို ပံ့ပိုးကူညီပေးရန်၊
 - (ဂ) ခေတ်မီဖွံ့ဖြိုးသော စီးပွားရေးကို ဖြစ်ထွန်းနိုင်စေသည့် လူ့အရင်းအမြစ်များ မွေးထုတ် ပေးနိုင်ရန်နှင့် ပညာရပ်ပိုင်းဆိုင်ရာ အသက်မွေးဝမ်းကျောင်း ပညာရပ်များကို ဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ရန်၊
 - (ဃ) လျှပ်စစ်ဓာတ်အား၊ လမ်းများ၊ ဆိပ်ကမ်းများစသည့် အခြေခံစီးပွားရေး အဆောက် အအုံများ လျင်မြန်စွာ တိုးတက်လာစေရေးကို ဦးစားပေး ဆောင်ရွက်ရန်နှင့် Data ID Card System Digital Government Strategy နှင့် e-Government System တို့ကို ထူထောင်သွားရန်၊
 - (င) ပြည်တွင်းနေနိုင်ငံသားများနှင့် နိုင်ငံရပ်ခြားမှ ပြန်လည်ရောက်ရှိလာသော မြန်မာ နိုင်ငံသားများအားလုံးအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ထုတ်ပေးရန်နှင့် အလုပ်အကိုင်အခွင့်အလမ်း မြင့်မားသော စီးပွားရေးလုပ်ငန်းများကို ကာလတိုအတွင်း ပိုမိုဦးစားပေး ဆောင်ရွက်ရန်၊
 - (စ) ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ စားနပ်ရိက္ခာ ဖူလုံရေးနှင့် ပို့ကုန် မြှင့်တင်နိုင်ရေး တို့အတွက် လယ်ယာကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် စက်မှုကဏ္ဍများ ဘက်ညီစွာ တိုးတက်လာစေရန်နှင့်လယ်ယာ စက်မှုကဏ္ဍ ချိန်ခွင်လျှာညီသည့် စီးပွားရေးပုံစံ ဖော်ထုတ်ရန်၊

²² မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၊ စွန့်ဦးတီထွင်မှု အားလုံးပါဝင်၍ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်သော မြန်မာနိုင်ငံအတွက်သော့ချက် မူဝါဒစာတမ်း၊ ဒုတိယအကြိမ်၊ ၂၀၁၆ ခုနှစ် အောက်တိုဘာလ၊ စာ-၂၇

- (ဆ) ဈေးကွက် စီးပွားရေးစနစ်နှင့်အညီ ပုဂ္ဂလိကကဏ္ဍ တိုးတက်ရေးအတွက် နိုင်ငံသားတိုင်း မိမိတို့ လုပ်ကိုင်လိုသည့် စီးပွားရေးလုပ်ငန်းများကို လွတ်လပ်စွာ လုပ်ကိုင်ခွင့် ရရှိ စေရန်နှင့် ပြည်ပရင်းနှီးမြုပ်နှံမှုများ တိုးမြှင့်ရန်အတွက် မူဝါဒများ သီးခြားရေးဆွဲ ဆောင်ရွက်ရန်၊ မူပိုင်ခွင့်များနှင့် တရားဥပဒေစိုးမိုးမှုရရှိစေရေးအတွက် တိုးမြှင့် ဆောင်ရွက်ရန်၊
- (ဇ) အိမ်ထောင်စုများ၊ တောင်သူလယ်သမားများနှင့် စီးပွားရေးလုပ်ငန်းများကို ရေရှည် ဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူပြုနိုင်မည့် ငွေရေးကြေးရေးစနစ်ဖြင့် ဘဏ္ဍာရေး တည်ငြိမ်မှု ရရှိလာစေရေး ဆောင်ရွက်ရန်၊
- (ဈ) သဘာဝပတ်ဝန်းကျင်များကို ရေရှည်ထိန်းသိမ်းနိုင်ရန်အတွက် လိုက်လျောညီထွေ ဖြစ်စေမည့် မြို့ပြများ တည်ထောင်ရန်၊ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ အဆင့်မြှင့် တင်ရန်တို့အပြင် အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများ တိုးချဲ့ဖော်ထုတ်ရန်နှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ပိုမိုစောင့်ရှောက် ထိန်းသိမ်းရေးတို့အတွက် ဆောင်ရွက်ရန်၊
- (ည) နိုင်ငံတော်၏ ဝင်ငွေတိုးတက်ရရှိရန် အကျိုးသက်ရောက်မှုရှိပြီး မျှတသောအခွန်စနစ် ထူထောင်၍ ပြည်သူများ၏ အခွင့်အရေးနှင့် ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ကို ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းလျက် အကာအကွယ်ပေးရန်၊
- (ဋ) တီထွင်ဖန်တီးမှု စွမ်းရည်များနှင့် အဆင့်မြင့်နည်းပညာ တိုးတက်မှုများကို အားထုတ် ကြိုးပမ်းဖြစ်ပေါ်နိုင်စေသည့် အသိဉာဏ်ပစ္စည်းပိုင်ဆိုင်မှုအတွက် အထောက်အပံ့ ဖြစ်စေသောနည်းစနစ်များ၊ လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းဆောင်ရွက်ရန်၊
- (ဌ) စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အာဆီယံဒေသတွင်းသာမက အခြား ဒေသများအတွင်း၌လည်း တိုးတက်ပြောင်းလဲလာနိုင်ဖွယ်ရှိသော အခြေအနေများကို ဖော်ထုတ်၍ မိမိတို့၏ စီးပွားရေးလုပ်ငန်းများကို အမြော်အမြင်ကောင်းများဖြင့် အခြေတည်ထူထောင်ရန်။²³

ဆင်းရဲမွဲတေမှုကို လျှော့ချပေးခြင်း

၂၂။ စွန့်ဦးတီထွင်သူများသည် အလုပ်အကိုင်များ ဖန်တီးပေးခြင်း၊ ကုန်ထုတ်လုပ်မှုစွမ်းအား တိုးမြှင့်ပေးခြင်း၊ တန်ဖိုးမြှင့်ပစ္စည်းများထုတ်လုပ်ခြင်း၊ ဈေးကွက်အသစ်များ တိုးချဲ့ခြင်းတို့ဖြင့် အခွင့်အလမ်းအသစ်များ ဖန်တီးပေးခြင်းကြောင့် ဆင်းရဲမွဲတေမှုကို လျှော့ချပေးသည်။ မြန်မာ နိုင်ငံ၏ ကျန်းမာရေး၊ ပညာရေး၊ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းမှု၊ ဆက်သွယ်ရေး၊

²³ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက်များ ၊ စာ -၂-၃၊ ၂၀၁၇ ခုနှစ်၊ မေလ (၃၁) ရက်

သယ်ယူပို့ဆောင်ရေးအစရှိသည့် ကဏ္ဍများတွင် ကြုံတွေ့နေရသော ရင်ဆိုင်မှုများကို ဖြေရှင်းနိုင်ရန် နည်းလမ်းအသစ်များ တီထွင်နိုင်ခြင်းကြောင့် စွန့်ဦးတီထွင်မှုသည် အခြေခံလူတန်းစားများ၏ ဘဝကို ပိုမိုကောင်းမွန်စေနိုင်ပါသည်။ ထို့အပြင် နိုင်ငံတော်ပိုင်စီးပွားရေး ဝန်ဆောင်မှုလုပ်ငန်းများ၊ ဈေးကွက်လိုအပ်ချက်အရ မယှဉ်ပြိုင်နိုင်သည့် ကုမ္ပဏီများထက်စာလျှင် စွန့်ဦးတီထွင် လုပ်ငန်းများသည် အခြေခံလူတန်းစားအတွက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများကို ပေးဆောင်နိုင်ပါသည်။²⁴

၂၃။ စွန့်ဦးတီထွင်သူများသည် အခွန်ထမ်းများဖြစ်ကြသည်။ ၎င်းတို့သည် အများအားဖြင့် တရားဝင်မှတ်ပုံတင်သည့်လုပ်ငန်းများ ဖြစ်ကြသည့်အတွက် အခွန်လည်းပေးဆောင်ကြသည်။ ထို့ကြောင့် အစိုးရ၏ဝင်ငွေကို ဖြည့်တင်းပေးနိုင်သည့်အပြင် စွန့်ဦးတီထွင်သည့် သဘာဝအရ လုပ်ငန်းတိုးတက်မှု မြန်ဆန်တတ်ကြသည့်အတွက် အခွန်ပေးဆောင်မှုပမာဏလည်း အချိန်တိုအတွင်း မြင့်မားလာနိုင်ပါသည်။²⁵

ကုန်စည်အသစ်များနှင့်နည်းပညာအသစ်များကို ယူဆောင်ခြင်း

၂၄။ စွန့်ဦးတီထွင်လုပ်ငန်းရှင်များသည် နည်းပညာအသစ်အဆန်းများကို ပထမဆုံး ရှာဖွေတွေ့ရှိသူများဖြစ်တတ်ကြပြီး ဒေသနှင့်ကိုက်ညီအောင် ပြန်လည်အသုံးချတတ်ကြသည်။ ယင်းသို့ ပြုလုပ်ခြင်းဖြင့် မြန်မာနိုင်ငံကို အခြားနိုင်ငံများနှင့် တန်းတူဖြစ်စေရန် မြှင့်တင်ပေးနိုင်သည်။ နည်းပညာအသစ်များ အသုံးပြုခြင်းသည် အားသာသည့်အတွက် နိုင်ငံ၏ကုန်ထုတ်လုပ်မှုကို တိုးမြှင့်နိုင်ပြီး စီးပွားရေးကဏ္ဍတွင် အသိပညာ၊ အတတ်ပညာများ ဖွံ့ဖြိုးတည်ဆောက်ပေးနိုင်သည်။²⁶

ကုန်စည်နှင့်ဝန်ဆောင်မှုများကို ရှေ့ဆုံးမှ ဦးဆောင်၍ ပြည်ပသို့ထိုးဖောက်ခြင်း

၂၅။ စွန့်ဦးတီထွင်သူများသည် ပြည်တွင်းပြည်ပမှ ဝယ်ယူသူ၊ သုံးစွဲသူအသစ်များကို ရှာဖွေ တတ်ကြသည်။ မြန်မာနိုင်ငံရှိ လုပ်ငန်းအများစုသည် ပြည်ပမှကုန်စည်များကို ပြည်တွင်းသို့ တင်သွင်းရောင်းချခြင်း၊ ပြည်တွင်းမှကုန်စည်များကို ပြည်ပသို့တင်ပို့ခြင်း အစရှိသည့် ရိုးရှင်းသည့် ကုန်သွယ်မှုကိုသာပြုလုပ်ကြသောကြောင့် တန်ဖိုးမြှင့် (Value Added) ကုန်ပစ္စည်းထုတ်လုပ်မှု၏ အကျိုးအမြတ်များသည် တိုင်းပြည်၏ ပြည်ပတွင်သာ ဖြစ်ပေါ်လျက်ရှိပါသည်။ စွန့်ဦးတီထွင်သူများမှာမူ ကုန်ပစ္စည်းများကို တန်ဖိုးမြှင့်ရန် နည်းလမ်းအသစ်များကို ရှာဖွေကြပြီး ကုန်စည်များ၏အရည်အသွေး၊ ထုတ်လုပ်မှုစနစ်၊ ထုတ်ပိုးမှုစနစ်များကို တိုးတက်စေသည်။ စွန့်ဦးတီထွင် လုပ်ငန်းရှင်များသည်

²⁴ မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၊ စွန့်ဦးတီထွင်မှု အားလုံးပါဝင်၍ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်သော မြန်မာနိုင်ငံအတွက်သော့ချက် မူဝါဒစာတမ်း၊ ဒုတိယအကြိမ်၊ ၂၀၁၆ ခုနှစ် အောက်တိုဘာလ၊ စာ-၂၇

²⁵ Ibid

²⁶ Ibid, စာ-၂၈

ပြည်တွင်းနှင့် ပြည်ပ ဈေးကွက်များအတွက် ဝန်ဆောင်မှုအသစ်များဖြစ်သည့် Business Process Outsourcing Software အသစ်များမိတ်ဆက်ခြင်း၊ ဆောက်လုပ်ရေး၊ ဒီဇိုင်းနှင့် အခြားဖန်တီးမှု စွမ်းရည်အခြေခံသော ဝန်ဆောင်မှုများကို စတင်တီထွင်မိတ်ဆက်ရာတွင် ကျွမ်းကျင် ကြပါသည်။²⁷

စီးပွားရေးကဏ္ဍစုံလင်အောင်တိုးချဲ့မှုကို အားပေးခြင်း

၂၆။ စီးပွားရေးကဏ္ဍစုံလင်အောင် တိုးချဲ့ခြင်းဖြင့် နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု၊ အလုပ်အကိုင်နှင့် အခွန်ဝင်ငွေတို့သည် လက်တစ်ဆုပ်စာ ကုမ္ပဏီကြီးများပေါ်တွင် မှီခိုနေရခြင်းကို လျှော့ချနိုင်မည် ဖြစ်သည်။ စွန့်ဦးတီထွင်လုပ်ငန်းများသည် သာမန်ကုမ္ပဏီများမဖြေရှင်းနိုင်သည့် ရင်ဆိုင်မှုများကို ဖြေရှင်းပြီး စားသုံးသူနှင့် ဈေးကွက်အသစ်များကို ဝန်ဆောင်မှုပေးခြင်း၊ တန်ဖိုးမြှင့်နိုင်သည့် မည်သည့်စီးပွားရေးကဏ္ဍတွင်မဆို တိုးချဲ့လုပ်ကိုင်ခြင်းကြောင့် ယင်းလုပ်ငန်းများ များပြားလာခြင်း သည် စီးပွားရေးကဏ္ဍများပြားစုံလင်မှုကို အားပေးပါသည်။ လယ်သမားများ ကိုယ်တိုင်သည်လည်း မိမိတို့ကိုယ်တိုင်မည်သည့်သီးနှံကို မည်သည့်နေရာတွင် ရောင်းချရမည်ကို ဆုံးဖြတ်ချက်ချရန် အခွင့်အရေးရှိပါက စွန့်ဦးတီထွင်သူများ ဖြစ်လာနိုင်မည် ဖြစ်သည်။ စွန့်ဦးတီထွင် လုပ်ငန်းရှင်များ သည် တန်ဖိုးမြှင့်မားပြီး သမရိုးကျ မဟုတ်သည့် ဈေးကွက်များသို့ လျင်မြန်စွာ ဝင်ရောက် တတ်ကြပါသည်။²⁸

အခန်း (၅)

မြန်မာနိုင်ငံစွန့်ဦးတီထွင်လုပ်ငန်းများအတွက် အနာဂါတ်မျှော်မှန်းချက်

၂၇။ သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်နှင့် ရေရှည်တည်တံ့သော စွန့်ဦးတီထွင် စီးပွားရေး အခွင့်အလမ်းများကို အလုပ်လုပ်နိုင်သူများ ပိုမိုရရှိလက်လှမ်းမီရေး၊ အလုပ်သမား ဈေးကွက် စီမံအုပ်ချုပ်မှု ပိုမိုကောင်းမွန်လာခြင်းအားဖြင့် အလုပ်ခွင်များတွင် အခြေခံစည်းမျဉ်းနှင့် အခွင့်အရေး များ ကျင့်သုံးမှု အားကောင်းလာစေရေး၊ ထိခိုက်လွယ်သည့် အလုပ်သမားနှင့် ပြည်သူများအတွက် လူမှုအကာအကွယ်ပေးမှု အကျုံးဝင်စေရန် တိုးချဲ့ရေးအစရှိသည့် ဦးတည်ဆောင်ရွက်ရမည့် ဦးစားပေးနယ်ပယ် (၃) ရပ် ချမှတ်ပြီး သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ဆိုင်ရာ နိုင်ငံအဆင့် အစီအစဉ်ကို အကောင်အထည်ဖော်သွားမည်ဖြစ်ပါသည်။²⁹

²⁷ မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၊ စွန့်ဦးတီထွင်မှု အားလုံးပါဝင်၍ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်သော မြန်မာနိုင်ငံအတွက်သော့ချက် မူဝါဒစာတမ်း၊ ဒုတိယအကြိမ်၊ ၂၀၁၆ ခုနှစ် အောက်တိုဘာလ၊ စာ-၂၈
²⁸ Ibid, စာ-၂၈-၂၉
²⁹ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံမှ အလုပ်သမားနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ Available from <http://www.moi.gov.mm> [viewed 30-7-2018]

၂၈။ ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံသည် စွန့်ခွေးတီထွင်လုပ်ငန်းအသစ်များနှင့် ဆန်းသစ်တီထွင်သော စွန့်ခွေးတီထွင်မှုကို အားပေးသည့် ကမ္ဘာ့အဆင့်မီ စွန့်ခွေးတီထွင်မှုဂေဟစနစ်ကို ပိုင်ဆိုင်ထားသည့် ထိပ်သီးနိုင်ငံတစ်ခုအဖြစ် အာဆီယံဒေသတွင်းတွင် အသိအမှတ်ပြုခြင်းခံရမည်ဖြစ်ပါသည်။ နိုင်ငံတစ်ဝှမ်းရှိ ဒေသအသီးသီးမှ လူငယ်များသည် စိတ်ဝင်စားဖွယ်လုပ်ငန်းအသစ်များကို မိမိတို့ကိုယ်တိုင် စတင်တည်ထောင်လာကြမည်။ ၎င်းလုပ်ငန်းများမှ သိန်းသန်းချီသော အလုပ်အကိုင်များစွာကို ဖန်တီးပေးကြမည်။ ပြည်တွင်းနှင့် ပြည်ပဈေးကွက်အခွင့်အလမ်းများကို အသုံးပြုနိုင်၍ တီထွင်မှုမြှင့်တင်ရေးသော စွန့်ခွေးတီထွင်လုပ်ငန်းရှင်များအဖြစ် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များကို ကမ္ဘာမှ အသိအမှတ် ပြုကြမည်။³⁰

၂၉။ ၂၀၂၅ ခုနှစ် မြန်မာနိုင်ငံတွင် စွန့်ခွေးတီထွင်မှုအခြေအနေသည် အောက်ပါအတိုင်း ဖြစ်ပေါ်နေမည်ဟု မျှော်မှန်းပါသည်-

(က) အရည်အသွေးမြင့်မားခြင်း။ စွန့်ခွေးတီထွင်လုပ်ငန်းရှင်များသည် စီးပွားရေးကဏ္ဍပေါင်းစုံတွင် ကုန်စည်နှင့် ဝန်ဆောင်မှုများကို အရည်အသွေးမြင့်မားစွာ ထုတ်လုပ်ရောင်းချလာနိုင်ကြမည်။ စိုက်ပျိုးရေးကဏ္ဍတွင် တန်ဖိုးမြင့် ထုတ်လုပ်လာနိုင်သည့်အပြင် စိုက်ပျိုးရေးနှင့် သက်ဆိုင်သည့် တန်ဖိုးမြင့်တင်ရေးကွင်းဆက် (Value Chain) တစ်ခုလုံးကိုလည်း မြှင့်တင်ပေးကြမည်။ လယ်သမားများကိုလည်း ဈေးနှုန်းညှိနှိုင်းနိုင်စွမ်းရှိသည့် ဈေးကွက်ဗဟိုပြုစီးပွားရေးလုပ်ငန်းရှင်များ ဖြစ်လာစေရန် အထောက်အကူပြုမည်။ ထို့အပြင် ကုန်ထုတ်လုပ်ငန်းများလည်း တည်ထောင်ကြမည်။ လက်လီရောင်းဝယ်သည့်စနစ်များကိုလည်း ပိုမိုမြန်ဆန်စေပြီး ပိုမိုကောင်းမွန်သည့် စားသုံးသူဝန်ဆောင်မှုလည်း ပေးလာကြမည်။ စီးပွားရေးလုပ်ငန်း အချင်းချင်း ဝန်ဆောင်မှုပေးသည့် ကဏ္ဍကိုလည်း တိုးချဲ့လာကြပြီး တီထွင်ဖန်တီးမှုလုပ်ငန်းများကိုလည်း အင်တာနက်မှတစ်ဆင့် ပြည်ပဈေးကွက်များသို့ ဝန်ဆောင်မှုပေးနိုင်ကြမည်။ ဘဏ်လုပ်ငန်းနှင့် အစိုးရဝန်ဆောင်မှုလုပ်ငန်းများတွင် နည်းပညာအသစ်များ မိတ်ဆက်ပေးပြီး ပိုမိုတိုးတက်စေမည်။ မြို့ပြတင်မကဘဲ ကျေးလက်ဒေသတွင်ပါ စီးပွားရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများ ပျံ့နှံ့လာမည်။

(ခ) ရေရှည်ရင်းနှီးမြှုပ်နှံခြင်း။ နိုင်ငံရေးတည်ငြိမ်မှု၊ ဥပဒေနှင့်မူဝါဒဆိုင်ရာစနစ်များ ကောင်းမွန်လာမှုတို့ကြောင့် စွန့်ခွေးတီထွင်လုပ်ငန်းများ၏ ဆုံးရှုံးမှုအန္တရာယ် လျော့နည်း

³⁰ မြန်မာနိုင်ငံလူငယ်စွန့်ခွေးတီထွင်လုပ်ငန်းရှင်များအသင်း၊ စွန့်ခွေးတီထွင်မှု အားလုံးပါဝင်၍ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်သော မြန်မာနိုင်ငံအတွက်သော့ချက် မူဝါဒစာတမ်း၊ ဒုတိယအကြိမ်၊ ၂၀၁၆ ခုနှစ် အောက်တိုဘာလ၊ စာ -၃၃

လာပြီး ပိုမိုစွန့်စားမှုများ ပြုလုပ်လာနိုင်ကြသည်။ ပြောင်းလဲမှုများ၏ အကျိုးဆက် အနေဖြင့် စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဟု ယုံကြည်လာကြပြီး ရေရှည် စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ခြင်း၊ လုပ်သားများ အရည်အချင်းတိုးတက်မှု တွင် ရင်းနှီးမြှုပ်နှံခြင်း တို့အပါအဝင် ရေရှည်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်းတို့ လုပ်ဆောင်လာကြပါသည်။

(ဂ) **ဈေးကွက်နှင့် နည်းပညာ ချိတ်ဆက်မှုများပြုလုပ်ခြင်း။** နိုင်ငံများအကြားတွင် မြန်မာနိုင်ငံ သည် စွန့်ဦးတီထွင်လုပ်ငန်းစတင်မှု အများဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်လာနိုင်သည်။ စွန့်ဦးတီထွင်လုပ်ငန်းများမှ အလုပ်အကိုင်များစွာ ဖန်တီးပေးပြီး မီဒီယာပေါ်တွင်လည်း နိုင်ငံတော်နှင့် ဒေသခံအစိုးရခေါင်းဆောင်များမှ အောင်မြင်သော ပြည်တွင်းစွန့်ဦးတီထွင် လုပ်ငန်းရှင်များအား ဂုဏ်ပြုချီးကျူးမှုများပြုလုပ်လာကြမည်။ နိုင်ငံတကာတွင် မြန်မာနိုင်ငံ၏ စွန့်ဦးတီထွင်ယဉ်ကျေးမှုကို အသိအမှတ်ပြုလာကြပြီး မြန်မာ့စွန့်ဦး တီထွင် လုပ်ငန်းရှင်များသည် နိုင်ငံတကာ အတွေးအခေါ်များ၊ ဈေးကွက်များ၊ နည်းပညာ၊ ကွန်ယက်များနှင့် ကောင်းမွန်စွာ ချိတ်ဆက်နိုင်ကြမည်။

(ဃ) **ငွေကြေးအခွင့်အလမ်းများ များပြားခြင်း။** မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်ရန် ငွေကြေးအခွင့်အလမ်းများ များပြားစုံလင်လာမည်။ လုပ်ငန်းစတင်ရန် ငွေကြေး ထည့်ဝင်သော ရှေ့ဆောင်လမ်းပြရင်းနှီးမြှုပ်နှံသူများ၊ စတင်မြှုပ်နှံသည့်အရင်းအနှီး လုပ်ငန်းများသည် မြန်မာနိုင်ငံကို စီးပွားရေးအခွင့်အလမ်းများ၊ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်နှင့် စွန့်ဦးတီထွင်မှု ထူးချွန်ထက်မြက်မှုများရှိသည့် နိုင်ငံအဖြစ် အသိအမှတ်ပြုလာကြသည်။ ဘဏ်များနှင့် အခြားငွေကြေးအဖွဲ့အစည်းများမှ လိုအပ်သည့် လုပ်ငန်းလည်ပတ်မှု မတည်ငွေများ ထုတ်ပေးလာနိုင်သည်။

(စ) **အတတ်ပညာကျွမ်းကျင်တတ်မြောက်ခြင်း။** စွန့်ဦးတီထွင် လုပ်ငန်းရှင်များသည် မိမိတို့၏လုပ်ငန်းများအတွက် အတတ်ပညာကျွမ်းကျင်တတ်မြောက်သော ဝန်ထမ်း များကို အလွယ်တကူရှာဖွေလာနိုင်မည်။ မြန်မာနိုင်ငံ၏ တက္ကသိုလ်များမှလည်း လက်တွေ့ကျကျ သင်ကြားပေး၍ ဖွံ့ဖြိုးတိုးတက်လာသော စီးပွားရေးစနစ်နှင့်အညီ ကျေနပ်အားရဖွယ် ကောင်းပြီး ထုတ်လုပ်မှုစွမ်းအားမြင့်မားသော ပညာတတ်များကို မွေးထုတ်ပေးလာနိုင်သည်။

(ဇ) ကောင်းမွန်သောဆက်ဆံရေး တည်ဆောက်ခြင်း။ အစိုးရနှင့်စွန့်ဦးတီထွင် လုပ်ငန်း ရှင်များအကြားတွင် ထိရောက်သောအပြန်အလှန် တွေ့ဆုံဆွေးနွေးမှုများ ပုံမှန်ပြုလုပ် ကြမည်။ ရည်ရွယ်ချက် လုပ်ငန်းစဉ်များ ပြတ်သားစွာချမှတ်၍ တိုးတက်မှုနှုန်းကို နှစ်စဉ်တိုင်းတာကြမည်။ တက္ကသိုလ်များ၊ သုတေသနအဖွဲ့များနှင့် စီးပွားရေးလုပ်ငန်း များကြားတွင် အကျိုးရှိသည့် ဆက်ဆံရေးတည်ဆောက်နိုင်ပြီး အပြန်အလှန် ပုံမှန် ဆက်ဆံရေး တည်ဆောက် လာကြမည်။ စွန့်ဦးတီထွင်သည့် လုပ်ငန်းများသည် သုတေသနလုပ်ငန်းများကို ငွေကြေးထောက်ပံ့ပေးပြီး တက္ကသိုလ်များနှင့် ပုံမှန် အပြန်အလှန် ဆက်ဆံမှုပြုကြမည်။³¹

၃၀။ မြန်မာနိုင်ငံအတွင်းသာမက ပြည်ပနှင့်ပါလုပ်ငန်းများ ချဲ့ထွင်လုပ်ကိုင်ရန် လွယ်ကူလာသည်။ ပြည်ထောင်စုအစိုးရနှင့် အလွှာပေါင်းစုံမှ အာဏာပိုင်များသည် စွန့်ဦးတီထွင်လုပ်ငန်းများအကြောင်း ကောင်းစွာ နားလည်သဘောပေါက်ထားကြပြီး ၎င်းတို့ကြီးထွား ဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်စေမည့်အရာများကို ဖယ်ရှားရန် ထိထိရောက်ရောက် ကြိုးစားလုပ်ဆောင်လာကြမည်။ ဖွံ့ဖြိုးဆဲ နိုင်ငံများအနက် အကောင်းဆုံးစွန့်ဦးတီထွင်မှု ဂေဟစနစ် ပေါ်ပေါက်လာစေရန် ရည်ရွယ်ချက် ထားရှိ၍ မူဝါဒများနှင့် အကောင်အထည်ဖော်ရန် လိုအပ်သည့် စနစ်များ ဖန်တီးပေးလာနိုင်သည်။³²

၃၁။ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းများအသင်းကဦးစီး၍ မြန်မာ့စွန့်ဦးတီထွင်ပွဲတော် ပထမအကြိမ် ကို ၂၀၁၇ ခုနှစ်၊ ဇွန်လတွင် ရန်ကုန်မြို့၌ လည်းကောင်း၊ ဒုတိယအကြိမ်ပွဲတော်ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မန္တလေးမြို့၌လည်းကောင်း ကျင်းပခဲ့ပါသည်။ ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့ တွင်လည်း တတိယအကြိမ် မြန်မာ့စွန့်ဦးတီထွင်ပွဲတော်ကြီးကို ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိလုပ်ငန်းများသာမက အစိုးရအဖွဲ့အစည်းများ၊ မန္တလေး တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၊ ဧရာဝတီတိုင်းဒေသကြီး လူငယ် စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း၊ ရှမ်းပြည်နယ် လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း၊ မွန်ပြည်နယ် လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း စသော အနယ်နယ်အရပ်ရပ်မှအသင်းများ၊ မိတ်ဖက်အဖွဲ့အစည်းများတက်ရောက်ခဲ့ကြပါသည်။ စွန့်ဦးတီထွင်ပြပွဲတွင် ကနဦးလုပ်ငန်းရှင်များ၏ ပြခန်းပေါင်း ၁၀၀ ကျော် ပါဝင်ပြသခဲ့ပါသည်။ အဆိုပါပွဲများ ကျင်းပခြင်းအားဖြင့် စွန့်ဦးတီထွင်သူ များအတွက် ဈေးကွက်ချိတ်ဆက်ပေးနိုင်ခြင်း၊ ငွေကြေးအရင်းအနှီးများ ချိတ်ဆက်ပေးနိုင်ခြင်းနှင့်

³¹ မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၊ စွန့်ဦးတီထွင်မှု အားလုံးပါဝင်၍ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်သော မြန်မာနိုင်ငံအတွက်သော့ချက် မူဝါဒစာတမ်း၊ ဒုတိယအကြိမ်၊ ၂၀၁၆ ခုနှစ် အောက်တိုဘာလ၊ စာ-၃၃-၃၄
³² Ibid, စာ-၃၄-၃၅

ကွန်ရက်တစ်ခုဖန်တီးပေးနိုင်မည့် စီးပွားရေးပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။ လုပ်ငန်းစတင် တည်ထောင်သည့် လူငယ်များအား မြေတောင်မြှောက်ပေးခြင်းအားဖြင့်လည်း နိုင်ငံတော်၏ စီးပွားရေးကဏ္ဍကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်နှင့် မြန်မာလူ့ဘောင်ဝန်းကျင်တွင် လိုအပ်နေသည့် လူမှုအကျိုးပြု စီးပွားရေးလုပ်ငန်းများ၊ နည်းပညာအခြေခံသည့် စီးပွားရေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုကို အခြေခံသည့် စီးပွားရေး လုပ်ငန်းများ စတင်ပေါ်ပေါက်လာစေရေး ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။³³

အခန်း (၆)

စွန့်ဦးတီထွင်မှုအပေါ် အမျိုးမျိုးသောအမြင်များ

၃၂။ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက-

“စွန့်ဦးတီထွင် လူငယ်လုပ်ငန်းရှင်များ၏ စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုနှင့် အောင်မြင်မှု များကို ကြားသိတွေ့မြင်နေရသည့်အတွက် ဝမ်းသာဂုဏ်ယူကြောင်း၊ နိုင်ငံတွင်း၌လည်း စွန့်ဦးတီထွင် ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဥပဒေ၊ မူဝါဒများ ချမှတ်နိုင်ရန် အတွက် သက်ဆိုင်ရာဌာနများနှင့် လူငယ်လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်နေပါကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု တွင် အားတစ်ခုဖြစ်စေရန် ကြိုးပမ်းချက် ဖြစ်ပါကြောင်း၊ အစိုးရပိုင်းကလည်း စွန့်ဦးတီထွင်အလေ့ အကျင့်ကောင်းတစ်ရပ် ဖြစ်ပေါ် လာစေရန်အတွက် ပြည်ထောင်စုအဆင့်သာမက တိုင်းဒေသကြီး အဆင့် အစိုးရများကပါ ကိုယ့်တိုင်းဒေသကြီးတွင်ရှိသည့် စွန့်ဦးတီထွင်လုပ်ငန်းများကို အားပေး ကူညီရန် လမ်းညွှန်ထားပြီး ဖြစ်ပါကြောင်း၊ စွန့်ဦးတီထွင်ကဏ္ဍအတွက် ပုံမှန်တွေ့ဆုံနိုင်မည့် အစိုးရ၊ ပုဂ္ဂလိက ဆွေးနွေးပွဲတစ်ခု ဖွဲ့စည်းနိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ဆောင်ရွက်ပေး နေပြီဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အနာဂတ်သည် လူငယ်များ၏ လက်ထဲတွင်ရှိသည့်အတွက် နိုင်ငံတော်၏ အနာဂတ်လှပရန် လူငယ်များ၏ စွမ်းအားနှင့် တည်ဆောက်ကြရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတိုးတက်ရန်အတွက် လူတစ်ဦးချင်း၏ ဝင်ငွေမြှင့်တက်ရန်လိုပါကြောင်း” ပြောကြားခဲ့ပါသည်။³⁴

၃၃။ NGO, Gender Group မှ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်မေမေပြုံးက-

“ကျေးလက်ဒေသတွင်ရှိသော အမျိုးသမီးများသည်လည်း စွန့်ဦးတီထွင်ဖြစ်နိုင်ကြောင်း၊ မိမိတွင်ရှိသော အတတ်ပညာ၊ လေ့လာထားသောပညာများ ပူးပေါင်းပြီး အသက်မွေးဝမ်းကျောင်း (သို့မဟုတ်)၊

³³ ထင်ပေါ်ဝင်း(ကမာရွတ်)၊ တတိယအကြိမ် မြန်မာ့စွန့်ဦးတီထွင်ပွဲတော် ရန်ကုန်မြို့၌ကျင်းပ၊ မြန်မာ့အလင်းသတင်းစာ၊ ၅-၈-၂၀၁၈ စာ-၂၁
³⁴ မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်လူငယ်ခေါင်းဆောင်များ၏ ဟောပြောပွဲနှင့် စကားပိုင်းဆွေးနွေးပွဲ အခမ်းအနား ကျင်းပ available from <http://www.moe-st.gov.mm> [viewed 30-7-2018]

သူများနှင့်မတူသော စွန့်ခွဲတီထွင်ခြင်းများ လုပ်ဆောင်နိုင်ကြောင်း၊ ပိုက်ဆံမရှိသော်လည်း လုပ်ဆောင်လို့ ရပါကြောင်းနှင့် လုပ်ဆောင်မည်ဆိုလျှင် အမျိုးသမီးများ၏ အခွင့်အရေးများကို သိရှိထားဖို့ လိုအပ်ပါကြောင်း” ပြောကြားခဲ့ပါသည်။³⁵

၃၄။ နော်ဝေးအခြေစိုက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Partnership for Change Myanmar အမှုဆောင်အရာရှိ Ms.Barbara Bauer က-

“မြန်မာ့စွန့်ခွဲတီထွင် အမျိုးသမီးလုပ်ငန်းရှင်များသည် မြန်မာနိုင်ငံ၏ အနာဂတ်စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် အရေးပါသည့်နေရာတွင် ရှိကြောင်း၊ မြန်မာနိုင်ငံရှိ အမျိုးသမီးများအနေဖြင့် ၎င်းတို့နေထိုင်နေသောနေရာများ တိုးတက်ရန် ခိုင်မာသော စီးပွားရေးလုပ်ငန်းများ တည်ဆောက်ပြီး စွန့်ခွဲတီထွင်လုပ်ငန်းရှင်ဖြစ်ချင်ကြသော အမျိုးသမီးငယ်တွေကိုလည်း တိုးတက်လာအောင် အားပေး ကူညီချင်ပါတယ်” ဟု ပြောပါတယ်။³⁶

၃၅။ Global Assistance Co., Ltd, Founder and Business development မှ ဒါရိုက်တာဖြစ်သူ ဒေါက်တာသိင်္ဂီဝင်းက-

“မြန်မာပြည်၌ စွန့်ခွဲတီထွင်မှုများကို ဆောင်ရွက်ချင်သော်လည်း မိမိဆောင်ရွက်လိုသည့် လုပ်ငန်း ရှိဖို့လိုကြောင်း၊ ထို့အပြင်လုပ်ငန်းကို အထောက်အကူပြုမည့် ငွေကြေးအရင်းအနှီး ရှိဖို့လိုကြောင်း၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရန်အတွက် စွန့်ခွဲတီထွင်သူများကလည်း သေချာကြိုးစားအားထုတ်ဖို့ လိုအပ်ကြောင်း” ပြောကြားခဲ့ပါသည်။³⁷

၃၆။ လူမှုအကျိုးပြုစီးပွားရေးလုပ်ငန်းရှင်၊ ကိုပုညက-

“စွန့်ခွဲတီထွင်တာတွေနှင့်စပ်လျဉ်း၍ လိုအပ်သော အရည်အချင်းများ ရှိရမည်ဖြစ်ပြီး လူမှုရေး၊ စီးပွားရေးဆိုင်ရာများနှင့် အရှုပ်အရှင်းကင်းရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးကောင်းမွန်ရန်နှင့် ပညာရပ်ပိုင်း ဆိုင်ရာများကိုလည်း အစဉ်အမြဲလေ့လာရန်လိုကြောင်း၊ သို့မှသာ အသစ်အဆန်းတွေကို ဖန်တီးနိုင်မည် ဖြစ်ပါကြောင်း၊ စွန့်ခွဲတီထွင်လူငယ်များသည် စိန်ခေါ်မှုများရှိသည့်အတွက် မိမိကိုယ်ကိုယ် ယုံကြည်ချက် မလျှော့ဘဲ ဇွဲရှိဖို့လိုကြောင်း၊ လူငယ်များတီထွင်ကြံဆ၍ တီထွင်မှုများနှင့်အတူ စွန့်ခွဲတီထွင်သူ တစ်ယောက်ဖြစ်အောင် ကြိုးစားပြီး အောင်မြင်မှုများရယူပါ” ဟု ပြောကြားပါသည်။³⁸

³⁵ စွန့်ခွဲတီထွင် အမျိုးသမီးလုပ်ငန်းရှင်များ အားပေးမြှင့်တင်ခြင်းဖိုရမ်ကျင်းပ၊ မြတ်စန္ဒီ၊ available from www.moi.gov.mm [viewed 25-7-2018]

³⁶ ကမ္ဘာ့စွန့်ခွဲတီထွင် အမျိုးသမီးများနေ့ ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပမည် Available from [https:// myanmar.mmtimes.com](https://myanmar.mmtimes.com) [viewed 24-7-2018]

³⁷ တိုင်းပြည်ရဲ့ စီးပွားရေးက ကျွန်တော်တို့ ကိုယ်တိုင်လုပ်မှရမှာဖြစ်ပါတယ်။ ဘယ်သူ့ကိုမှအားကိုးလို့မရပါဘူး။ အဲဒီအတွက်ကြောင့် ကိုယ်ထူးကိုယ်ချွန် လုပ်ငန်းတွေကို လုပ်ရမှာဖြစ်ပါတယ်။ ကြေးမုံသတင်းစာ၊ ၁၁၊ ဒီဇင်ဘာလ၊ ၂၀၁၇ ခုနှစ်၊ စာ-၅

³⁸ Ibid

နိဂုံး

၃၇။ မြန်မာနိုင်ငံတွင် စွန့်ခွါတီထွင်သူ (Entrepreneur) များစွာရှိမှသာလျှင် စီးပွားရေးလုပ်ငန်း မြောက်များစွာ အလုပ်အမြန်တိုးတက်မည်ဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံ၌ Entrepreneurship တိုးတက်ခြင်းဖြင့် စီးပွားရေး၊ လူမှုရေးနှင့် တီထွင်ကြံဆမှု အကျိုးကျေးဇူးများ ရရှိပါသည်။ ယင်းတို့အနက် အဓိကအကျိုးကျေးဇူးမှာ အလုပ်အကိုင်အခွင့်အလမ်းရရှိမှုဖြစ်ပါသည်။ မြန်မာနိုင်ငံ သည် ကဏ္ဍတိုင်းနှင့် နေရာဒေသတိုင်းတွင် အလုပ်အကိုင်အခွင့်အလမ်းများစွာ လိုအပ်လျက်ရှိပါသည်။ သို့သော် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် လိုအပ်လျက်ရှိသော အလုပ်လိုအပ်ချက်များကို နိုင်ငံတော်အစိုးရ တစ်ခုတည်းက ဖြည့်ဆည်းပေးနိုင်ရန် မဖြစ်နိုင်ပါ။ ထို့အပြင် ပြည်တွင်း ပြည်ပ ကုမ္ပဏီကြီးများမှလည်း စီးပွားရေးကဏ္ဍအသီးသီး၏ နေရာတိုင်း ဒေသတိုင်းတွင် လိုအပ်သော အလုပ်အကိုင် အခွင့်အလမ်း များကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်မည်မဟုတ်ပါ။ မိမိဒေသ၏ လိုအပ်ချက်ကိုဒေသမှ ဖြည့်ဆည်းရမည်ဖြစ်ပြီး နေရာအနှံ့အပြားတွင် စွန့်ခွါတီထွင်သူများ ပေါ်ထွန်း လာပါက အလုပ်အကိုင်အခွင့်အလမ်းများစွာ ရရှိလာမည်ဖြစ်ပါသည်။ စွန့်ခွါတီထွင်မှုသည် နိုင်ငံ အတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို ပေးစွမ်းနိုင်သည့်အတွက် စွမ်းအားပြည့်သည့် စွန့်ခွါတီထွင်မှု ဂေဟစနစ် ဖြစ်ပေါ်လာရေးသည် အရေးပါသော အခြေခံအုတ်မြစ် ဖြစ်ပါသည်။³⁹

³⁹ မြန်မာနိုင်ငံ လူငယ်စွန့်ခွါတီထွင်လုပ်ငန်းရှင်များအသင်း၊ ဥက္ကဋ္ဌ၊ ဦးဝေဖြိုး၊ ၂၂-အောက်တိုဘာလ- ၂၀၁၆ ခုနှစ်၊ မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ -၂

သတိပြုရန် အချက်များ

ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာ တာဝန်များကိုဆောင်ရွက်ရာတွင် အထောက်အကူပြုရန်အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စတစ်စုံတစ်ခုအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့်တပြေးညီနောက်ဆုံးရသတင်းဖြစ်မည်ဟု သတ်မှတ်ထားသင့်ပါ။ ဤအချက်အလက်များအား တရားဝင် သို့မဟုတ် ပညာရှင်ဆိုင်ရာ အကြံပေးချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်းအချက်အလက်များ လိုအပ်ပါက အရည်အသွေးပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင် သင့်ပါသည်။ လွှတ်တော်သုတေသနဝန်ဆောင်မှုဌာနသည် စာတမ်းတိုများတွင်ပါဝင်သော အကြောင်းအရာများအား လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ထမ်းများနှင့်သာ မျှဝေဆွေးနွေးမည် ဖြစ်ပါသည်။ အများပြည်သူနှင့် မျှဝေရန်မဟုတ်ပါ။

သုတေသနလုပ်ငန်းဆိုင်ရာ စုံစမ်းမေးမြန်းမှုများပြုလုပ်ရန် (သို့မဟုတ်) သုတေသနနှင့်လေ့ကျင့်ရေးဌာနခွဲအား
လာရောက်လေ့လာရန် အောက်ပါလိပ်စာအတိုင်း ဆက်သွယ်နိုင်ပါသည်။

သုတေသနနှင့်လေ့ကျင့်ရေးဌာနခွဲ

ဇမ္ဗူသီရိဆောင် - ပထမထပ်
တယ်လီဖုန်း - ၀၆၇-၅၉၁၂၇၆
၀၆၇-၅၉၁၄၁၇